

# Zec

## Chapter 14

Burmese Interlinear

Reference: Burmese Judson Bible (1835)

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
သင်-၏-အထဲ-၌	သင်-၏-လှယ်ရာ	-နှင့်-ခွဲမည်	-သို့-ထာဝရဘုရား	လာ-သော	နဂါး	ကကြိယာ	
<a href="#">H7130</a>	<a href="#">H7998</a>		<a href="#">H3068</a>	<a href="#">H0935</a>	<a href="#">H3117</a>	<a href="#">H2009</a>	

ထာဝရဘုရား၏နဖူးရက်သည် ရောက်သော အခါ၊ သူတပါးတို့သည် သင်၏ဥစ္စာကို လူယူ၍ သင့် အလယ်၌ ဝမ်းနာကြမိမည်။

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
-နှင့်-သိမ်းယူမည်	-သို့-စစ်ပွဲ	ယရုရှလင်	-သို့	-ထို-လူမျိုးများ	အလုံးစုံ-	-ကို	-နှင့်-ငါစုဝေးစေမည်
<a href="#">H3920</a>	<a href="#">H4421</a>	<a href="#">H3389</a>	<a href="#">H0413</a>		<a href="#">H3605</a>	<a href="#">H0853</a>	<a href="#">H0622</a>

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
-နှင့်-ထွက်သွားမည်	အိပ်ယူမည်	-	-နှင့်--ထို-မိန်းမများ	-ထို-အိမ်များ	-နှင့်-လှယ်ယူမည်	-ထို-မိ	
<a href="#">H3318</a>	<a href="#">H7901</a>	<a href="#">H7693</a>	<a href="#">H0802</a>		<a href="#">H8155</a>		

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
-ထို-မိ	ဖြေတကောသမည်	မ	-ထို-လူမျိုး	-နှင့်-ကျန်	-၌-စွဲနှင့်ခြင်း	-ထို-မိ	ထကသဝကသ
	<a href="#">H3772</a>	<a href="#">H3808</a>			<a href="#">H1473</a>		<a href="#">H2677</a>

ယရုရှလင်မိကြို တိုက်စခင်းငါး၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မိကြို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လှယ်ယူ၍ မိန်းမတို့ကို အစမှပပြုကြမိမည်။ မိသားစုတိုက်ကို သိမ်းသွား၍ တဝက်သာမိ၍ ကျန် ကြွလိမ့်မည်။

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
-ကဲ့သို့-နဂါး	ထို	-၌--ထို-လူမျိုးများ	-နှင့်-တိုက်သခိုက်သမည်	ထာဝရဘုရား	-နှင့်-ထွက်လာမည်		
<a href="#">H3117</a>	<a href="#">H1992</a>			<a href="#">H3068</a>	<a href="#">H3318</a>		

၂၃၃၃	၂၃၃၃	၂၃၃၃
စစ်ပွဲ-၏	-၌-နဂါး	သူတိုက်သခိုက်သ-သော
<a href="#">H7128</a>	<a href="#">H3117</a>	

ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
-ထို-သံလွင်များ-၏	တောင်	-အပေါ်	ထို	-၌-နဂါး	သူ-၏-ခြေတော်များ	-နှင့်-ရပသမည်	
<a href="#">H2132</a>	<a href="#">H2022</a>		<a href="#">H1931</a>	<a href="#">H3117</a>	<a href="#">H7272</a>	<a href="#">H5975</a>	

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
-ထို-သံလွင်များ	တောင်	-နှင့်-ကွဲမည်	-မှ-အရှေ့	ယရုရှလင်	မျက်နှာပပြသ	-အပေါ်	အကကြွင်းမူကား
<a href="#">H2132</a>	<a href="#">H2022</a>	<a href="#">H1234</a>		<a href="#">H3389</a>	<a href="#">H6440</a>		

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
-နှင့်-ရှေ့မည်	အလွန်	ကျိပ်သော	ချိတ်ဝှမ်း	-နှင့်-အနောက်သ-သို့	အရှေ့-သို့	သူ-၏-အလယ်သ-မှ	
<a href="#">H4185</a>	<a href="#">H3966</a>		<a href="#">H1516</a>	<a href="#">H3220</a>	<a href="#">H4217</a>	<a href="#">H2677</a>	

၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃	၂၃၃၃
တောင်သ-သို့	-နှင့်-သူ-၏-ထကသဝကသ	မကြွကသ-သို့	-ထို-တောင်	ထကသဝကသ	
<a href="#">H5045</a>	<a href="#">H2677</a>	<a href="#">H6828</a>	<a href="#">H2022</a>	<a href="#">H2677</a>	

ထိုနဖူးရက်၌ ခြေတော်သည် ယရုရှလင်မိကြိုအရှေ့ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကျိပ်သော ချိတ်ဖြေလိမ့်မည်။ တောင် တဝက်သည် မကြွကသသို့၊ တဝက်သည် တောင် ဘက်သို့၊ ရှေ့ရလိမ့်မည်။

၂၅	၂၆	၂၇	၂၈	၂၉	၃၀	၃၁
ချိုင်ဝမ်း- <a href="#">H1516</a>	ရောကသာမည် <a href="#">H5060</a>	အကကြောင်းမူကား- <a href="#">H2022</a>	ငါ-၏-တစ်ဆင့်-၏ <a href="#">H2022</a>	ချိုင်ဝမ်း- <a href="#">H1516</a>	နှင့်-သင်တို့ပရိမည် <a href="#">H5127</a>	
၂၅	၂၆	၂၇	၂၈	၂၉	၃၀	၃၁
၂၅	၂၆	၂၇	၂၈	၂၉	၃၀	၃၁
၂၅	၂၆	၂၇	၂၈	၂၉	၃၀	၃၁

5

သင်တို့သည် ငါ့တစ်ဆင့်ချိုင်လမ်းဖြင့် ပရိမည် ကြိမ်မည်။ ထိုချိုင်သည် အာလေမျှတိုင်အောင် မှီလိမ့် မည်။  
ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပရိမည်သကဲ့သို့ တဖန်ပရိမည်ကြိမ်မည်။ ငါ၏  
ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့သည် ပါကြိမ်မည်။

၃၂	၃၃	၃၄	၃၅	၃၆	၃၇	၃၈	၃၉	၄၀
၃၂	၃၃	၃၄	၃၅	၃၆	၃၇	၃၈	၃၉	၄၀

6

ထိုန့ရက်၌ အလင်းမရှိ၊ မကြာသောအရာတို့ သည် ယုတ်လျော့လိမ့်မည်။

၄၁	၄၂	၄၃	၄၄	၄၅	၄၆	၄၇	၄၈	၄၉	၅၀
၄၁	၄၂	၄၃	၄၄	၄၅	၄၆	၄၇	၄၈	၄၉	၅၀

7

န့မဟုတ်၊ ညဉ့်မဟုတ်၊ ထာဝရဘုရားသိတော်မူသော န့ရက်တရက်ဖြစ်၍၊ ညဉ့်အချိန်ရောက်မှ လင်းလိမ့်မည်။

၅၁	၅၂	၅၃	၅၄	၅၅	၅၆	၅၇	၅၈	၅၉	၆၀
၅၁	၅၂	၅၃	၅၄	၅၅	၅၆	၅၇	၅၈	၅၉	၆၀

8

ထိုန့ရက်၌ အသက်ရသည့် ယရုရှလင်မြို့ ထွက်၍၊ န့ကောလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှင် ပင်လယ်သို့တဝက်၊  
အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည်။

ကောသလ	အာဂက	ဝါဒ	အာဂက	-လှ	-လှ	အာဂက	ကောသလ	ကောသလ	9
ဖဋ္ဌိမည်	ထို	-ဌိ-နဋ	-ထို-ပဋ္ဌိ	အလုံးစုံ-	-အပေါ်	-သို့-ရှင်သာဘုရင်	ထာဝရဘုရား	-ရှင်-ဖဋ္ဌိမည်	
<a href="#">H1961</a>	<a href="#">H1931</a>	<a href="#">H3117</a>	<a href="#">H0776</a>	<a href="#">H3605</a>		<a href="#">H4428</a>	<a href="#">H3068</a>	<a href="#">H1961</a>	

တစသာ	ဝါဒ	တစသာ	ကောသလ
-ရှင်-သူ-၏-နာမ			ထာဝရဘုရား
<a href="#">H0259</a>	<a href="#">H8034</a>	<a href="#">H0259</a>	<a href="#">H3068</a>

ထာဝရဘုရားသည် တပည့်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနဂါးတို့ ထာဝရဘုရားတပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။

ဘဒ္ဒ	ဝါဒ	ဘဒ္ဒ	ဘဒ္ဒ	အာဂက	-လှ	ဘဒ္ဒ	10
တစသာ	-သို့-ရိမုန်	-မှ-ဂော	-ကံသို့-လွင်သာပဋ္ဌိ	-ထို-ပဋ္ဌိ	အလုံးစုံ-	ပတိပတ္တိသမ္မာ	
<a href="#">H5045</a>		<a href="#">H1387</a>	<a href="#">H6160</a>	<a href="#">H0776</a>	<a href="#">H3605</a>	<a href="#">H5437</a>	

ဝါဒ	-ဌိ-နဋ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ
နဋ	-သို့-နဋ	ဘဒ္ဒ	-သို့-တံခါး	သူ-၏-နဋ	-ရှင်-နဋ	-ရှင်-မဋ္ဌိမည်	ယရေရလင်-၏
<a href="#">H4725</a>	<a href="#">H5704</a>	<a href="#">H1144</a>	<a href="#">H8179</a>	<a href="#">H8478</a>	<a href="#">H3427</a>	<a href="#">H7213</a>	<a href="#">H3389</a>

ဘဒ္ဒ							
-သို့-နဋ	ဘဒ္ဒ	-ရှင်-ရှင်စဿ	-ထို-ထဋ္ဌိ-၏	တံခါး	-သို့-နဋ	-ထို-ပထမ-၏	တံခါး
<a href="#">H5704</a>	<a href="#">H2606</a>	<a href="#">H4026</a>	<a href="#">H6434</a>	<a href="#">H8179</a>	<a href="#">H5704</a>	<a href="#">H7223</a>	<a href="#">H8179</a>

ဘဒ္ဒ	ဘဒ္ဒ
-ထို-ရှင်သာဘုရင်	စပုဗ္ဗသညစဿကနဿများ
<a href="#">H4428</a>	<a href="#">H3342</a>

ဂောမိမြို့သည် ယရေရလင်မြို့တော်ဘက်၊ ရိမုန်မြို့တိုင်အောင် တပည့်လုံးကို ချိုင်ကံသို့တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗဒ္ဒယာမိန်တံခါးမှ သည် အရင်တံခါးရာ၊ မြို့တော်တံခါးတိုင်အောင်၎င်း၊ ဟာနနလေရဲတိုက်မှသည် စပုဗ္ဗသီးနယ်ရာ တန်ဆာ တော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့တော်၎င်း ရာ၌ တဖန်တည်ရလိမ့်မည်။

ကဗ္ဗ	ဝါဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	11
-သို့-လုံခြုံ	ယရေရလင်	-ရှင်-နဋ	ထပဿ	ဖဋ္ဌိမည်-	မ	-ရှင်-ကျိနဿ	သူ-၌	-ရှင်-နဋ
<a href="#">H0983</a>	<a href="#">H3389</a>	<a href="#">H3427</a>	<a href="#">H5750</a>	<a href="#">H1961</a>	<a href="#">H3808</a>			<a href="#">H3427</a>

နောက်တဖန် ယရေရလင်မြို့သည် ကျိနဋ ဘဒ္ဒကိုမခံ၊ မြို့ဘေးတို့သည် နဋကျိနဋ စိုးရိမ်စရာမရှိ ဘဒ္ဒကေဋ္ဌိမည်။

-လှ	-ကံ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	12
အလုံးစုံ-	-ကို	ထာဝရဘုရား	ရှင်သာမည်	အကခြင်းမူကား	-ထို-ကပဿရဇာဂါ	ဖဋ္ဌိမည်	-ရှင်-ဤ	
<a href="#">H3605</a>	<a href="#">H0853</a>	<a href="#">H3068</a>	<a href="#">H5062</a>		<a href="#">H4046</a>	<a href="#">H1961</a>	<a href="#">H2063</a>	

ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	-လှ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ
သူ-၏-အသား	ပပဿသွားမည်	ယရေရလင်	-အပေါ်	စပဿခိုကဿ	အကခြင်းမူကား	-ထို-လူမျိုးများ
<a href="#">H1320</a>	<a href="#">H4743</a>	<a href="#">H3389</a>		<a href="#">H6633</a>		

ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ
ပပဿသွားမည်	-ရှင်-သူ-၏-မျက်လုံးများ	သူ-၏-ခဋ္ဌိတော်များ	-အပေါ်	ရပဿတညဿ-သဇာ	-ရှင်-သူ
<a href="#">H4743</a>		<a href="#">H7272</a>		<a href="#">H5975</a>	<a href="#">H1931</a>

ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ	ဘဒ္ဒ
သူတို့-၏-ပါးစပဿ-၌	ပပဿသွားမည်	-ရှင်-သူ-၏-လျှာ	သူတို့-၏-ကျိများ-၌
<a href="#">H6310</a>	<a href="#">H4743</a>	<a href="#">H3956</a>	<a href="#">H2356</a>

ယရေရလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘဒ္ဒဒဏ် ဟူမူကား၊ ခဋ္ဌိဖြင့်ရပ်လျက်ပင် သူတို့အသားလျှော့ပျက် လိမ့်မည်။ မျက်အိမ်၌ မျက်လုံးလျှော့ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း၌ လျှော့ပျက်လိမ့်မည်။

ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 သူတို့-၌ ကြီး-သေ ထာဝရဘုရား-၏ ရုန်းထွေးခြင်း- ဖြစ်မည် ထို -၌-နေ -နှင့်-ဖြစ်မည်  
[H3068](#) [H4103](#) [H1961](#) [H1931](#) [H3117](#) [H1961](#)

13

-လဲး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 -အပေါ် သူ-၏-လကသ -နှင့်-တကသမည် သူ-၏-အိမ်သနီးချင်း လကသ လူတိုင်း -နှင့်-စွဲကိုင်မည်  
[H3027](#) [H5927](#) [H7453](#) [H3027](#) [H0376](#) [H2388](#)  
 : ၵူဝံး ၵူဝံး  
 သူ-၏-အိမ်သနီးချင်း လကသ  
[H7453](#) [H3027](#)

ထိုနေရက်၌ ထာဝရဘုရား၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပူ၍၊ တယောက်ကိုတယောက် လက်ချင်းရိုက်သတ်လည်း၊ တယောက်ကိုတယောက်တိုက်၍ သတ်ကပြိမ့်မည်။

-လဲး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 အလုံးစုံ- စညးသးသမ္ပဲ -နှင့်-စုဝေးမည် -၌-ယရေရလင် တိုကသခိုကသမည် ယုဒ -နှင့်-လည်း-  
[H3605](#) [H2428](#) [H0622](#) [H3389](#) [H3063](#) [H1571](#)  
 : ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 အလွန်သ -သို့-များစွာ -နှင့်-အဝတသအစားများ -နှင့်-ငွေ ရှေ့ ပတသလညသ -ထို-လူမျိုးများ  
[H3966](#) [H7230](#) [H3701](#) [H2091](#) [H5439](#)

14

ယုဒအမျိုးသားတို့လည်း ယရေရလင်မျိုး၌ တိုက် ကပြိမ့်မည်။ ပတ်လည်၌နသေ တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော များစွာသော ရှေ့အဝတ်တန်ဆာစုပုံလျက်ရှိကပြိမ့်မည်။

ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 -နှင့်--ထို-မညြး -ထို-ကလား -ထို-လာ -ထို-မငြး-၏ ကပသရဓာဂါ ဖြစ်မည် -နှင့်-ထိုကဲ့သို့  
[H2543](#) [H1581](#) [H6505](#) [H4046](#) [H1961](#)  
 ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 ထို -၌-တပသများ ဖြစ်မည် အကငြင်းမူကား -ထို-တိရစ္ဆာနသ -နှင့်-အလုံးစုံ-  
[H1992](#) [H4264](#) [H1961](#) [H0929](#) [H3605](#)  
 : ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 ၵူဝံး -ကဲ့သို့-ၵျိ-ကပသရဓာဂါ  
[H2063](#) [H4046](#)

15

မငြး၊ လား၊ ကလားအုပ်၊ မညြးမှစ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသော ဘေးဒဏ်သည်၊ အထက်ဆုံးပံ့ပိုးသော ဘေးဒဏ်နှင့် တူလိမ့်မည်။

-လဲး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 -အပေါ် -ထို-လာသူများ -ထို-လူမျိုးများ -မှ-အလုံးစုံ- -ထို-ကျနသသသေသူ အလုံးစုံ- -နှင့်-ဖြစ်မည်  
[H0935](#) [H3605](#) [H3498](#) [H3605](#) [H1961](#)  
 ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 -သို့-ကိုးကွယသရနသ -၌-နစသ နစသ -မှ-နစသစညသ -နှင့်-တကသမည် ယရေရလင်  
[H7812](#) [H8141](#) [H8141](#) [H1767](#) [H5927](#) [H3389](#)  
 ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 ပွဲ -ကို -နှင့်-သို့-ပွဲကို-စသရနသ ကောင်းကင်ဗိုလ်ခငြ ထာဝရဘုရား -သို့-ရှင်သဘုရင်သ  
[H2282](#) [H0853](#) [H2287](#) [H3068](#) [H4428](#)  
 : ၵူဝံး ၵူဝံး ၵူဝံး ၵူဝံး  
 -ထို-တဲဖငြများ-၏  
[H5521](#)

16

ယရေရလင်မျိုးကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကငြးသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခငြအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကနေပွဲခံအံ့သောငှါ မျိုပြာတ်သို့ နှစ်တိုင်းအစဉ်တက်လာကပြိမ့်မည်။



ကျား -သို့-ထာဝရဘုရား <a href="#">H3068</a>	သန့်ရှင်း သန့်ရှင်း <a href="#">H6944</a>	ကံ့ဝါး -နှင်း-ဦး-ယုဒ <a href="#">H3063</a>	ဝဲ -ဦး-ယရေရှလင် <a href="#">H3389</a>	အိုး အိုး <a href="#">H3605</a>	လဲ အလုံးစုံ- <a href="#">H3605</a>	ကျား -နှင်း-ဖဖြစ် <a href="#">H1961</a>
ကျား သုတို့-မှ <a href="#">H1992</a>	ကျား -နှင်း-ယူကမြည် <a href="#">H3947</a>	ကျား -ထို-ယဇဿပူဇော်သူများ <a href="#">H2076</a>	လဲ အလုံးစုံ- <a href="#">H3605</a>	ကျား -နှင်း-လာကမြည် <a href="#">H0935</a>	ကျား ကောင်းကင်ဗိုလ်ခရစ်	
ကျား ထာဝရဘုရား <a href="#">H3068</a>	ကျား -ဦး-အိမ်- <a href="#">H5750</a>	ကျား ထပဿ <a href="#">H5750</a>	ကျား ကနာနလူ <a href="#">H1961</a>	ကျား ဖဖြစ် <a href="#">H1961</a>	ကျား -နှင်း-မ- <a href="#">H3808</a>	ကျား သုတို့-ဦး <a href="#">H1310</a>
					ကျား :အကျား <a href="#">H1931</a>	ကျား ကျား -ဦး-နှင်း <a href="#">H3117</a>
						ကျား ကောင်းကင်ဗိုလ်ခရစ်-၏

ထိုမျှမက၊ ယရေရှလင်မို့ဖြစ်၍ ယုဒပညာရှိ သမ္မာသမာဓိ အိုးတို့သည် ကောင်းကင်ဗိုလ်ခရစ်အရှင် ထာဝရဘုရားအား သန့်ရှင်းကပြီမည်။ ယဇဿပူဇော် သဘောအပေါင်းတို့သည်လည်း ထိုအိုးတို့ကို ယုဒပညာရှင် ချက်ပြုတ်ကပြီမည်။ ထိုနှစ်မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခရစ်အရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနန်လူမရှိရ။ ပရောဖက်ဇာခရစ်ရင်းရင်းထားသော အနာဂတတိကျမ်း ပြီး၏။